




# ဖဲနအိၣ်ခိးတၢ်မၤ ကွၢ်အစၢ တဖၣ်အခါ နကဘၣ်မၤတၢ်မနုၤလဲၣ်

ဘၣ်သ့ၣ်သ့ၣ်တၢ်ဆၢကတီၢ်ကယံၣ်ဝဲတဘျးသီ လၢကဒိးန့ၢ်တၢ်မၤကွၢ်အစၢခိဖျိအံၤမ့(လ), တၢ်ကစီၣ်ဖုၣ်, မ့တမ့ၢ် လၢတၢ်ကိးလိတဲစီန့ၣ်လီၤ.



- အိၣ်လၢဟံၣ်ဒိးအိၣ်ယံၤ ဒိးပှၤ အဂၤဖဲလၢန-
  - တဆဲးဘၣ်ကသံၣ်ဒိသဒါ လၢလၢပျဲပျဲ
  - အိၣ်ဒိးတၢ်ဆါပနီၣ်တဖၣ်
  - စးထီၣ်အိၣ်တဆူၣ်
  - အိၣ်ဘူးဘၣ်တၢ်ဒိးပှၤတဂၤဂၤလၢအိၣ်ဒိး **COVID-19**
- နတၢ်ဆါပနီၣ်တဖၣ်မ့ၢ်နးထီၣ်န့ၣ်, ကိးလိတဲစီဆူပှၤလၢအဟ့ၣ်လီၤန့ၣ်ဆူၣ်တၢ်ကွၢ်ထွဲအအိၣ်တက့ၢ်.

**COVID-19** ဂ့ၢ်ဂီၢ်အူလိတဲစီ- ၁-၈၃၃-၄၃၁-၂၀၅၃

ဒီသဒါလီၤနနီၣ်ကစၢ်အသးဒိးဒီသဒါပှၤအဂၤတက့ၢ်.

- နမ့ၢ်မၤကွၢ်နသးဒိးမ့ၢ်အိၣ်ဒိးတၢ်ဆါအယၢ် (positive) န့ၣ်, အိၣ်လၢဟံၣ်အစ့ၤကတၢ်အသီ ၁၀ ဖဲလၢနမ့ၢ်အိၣ်ဆူၣ်အိၣ်ချ့ဒၣ်လဲၣ်တက့ၢ်.
- နမ့ၢ်အိၣ်ဘူးဘၣ်ထံးလိၣ်ဘၣ်သးဒိးပှၤတဂၤဂၤလၢအိၣ်ဒိး **COVID-19** န့ၣ်, တၢ်ယုထၢလၢအပူၤဖျဲးကတၢ်မ့ၢ်တၢ်အိၣ်လၢဟံၣ်ဒိးအိၣ်ယံၤဒိးပှၤအဂၤ ၁၄ သီန့ၣ်လီၤ.
- လၢတၢ်အိၣ်သးတနီၤန့ၣ်, ဘၣ်သ့ၣ်သ့ၣ်နကဆိကမိၣ်ဘၣ်ထွဲ တၢ်အိၣ်ဘူးဘၣ်ဒိးပှၤအဂၤဖဲ အသီ ၁၀ အလီၢ်ခံ, မ့တမ့ၢ် နွံသီဖဲလၢတၢ်မၤကွၢ်အစၢမ့ၢ်တအိၣ်ဒိးတၢ်ဆါ (negative) န့ၣ်လီၤ. လၢနကမၤန့ၢ် တၢ်ဂ့ၢ်တၢ်ကျိၤဘၣ်ယးတၢ်ကဘၣ်ဆိကတီၢ်တၢ်အိၣ်လီၤဖျိၣ် အခါဖဲလဲၣ်န့ၣ်, လဲၣ်ကွၢ်[health.mn.gov](http://health.mn.gov) တက့ၢ်.

